

Biblical Reflection 4:
(In Burmese)

ဘာကြောင့်ဆက်လက်ဆုတောင်းသင့်သနည်း?

အော့နုလုံးနာကြင်ဖွယ်ရက်သတ္တတွေ
ကုန်လွန်ပြီးချိန်မှာတော့
အချို့သောယုံကြည်သူအနေနဲ့ ငါတို့ဆုတောင်းနေတာ
ဘာများကောင်းလာလို့လည်း
ဆိုပြီးတွေဝေနေကြမှာဖြစ်ပါတယ်။ ဆုတောင်းလို့
ကျည်ဆံတွေ၊
ရိုက်နှက်ဖမ်းဆီးမှုတွေရပ်တန့်သွားမှာလား?
ဆုတောင်းလို့ ဒီမတရားမှုအမြစ်ပြတ်ပြီး
တရားမျှတမှု တကယ်ရှိလာမှာလား?
ဒီလိုမဟုတ်ဘူးဆိုရင်..ငါတို့ဘာကြောင့်
ဆက်ပြီးဆုတောင်းနေရအုံးမှာလဲ?



C.S Lewis ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ဇာတ်လမ်း "Shadowlands" ထဲမှာ
ခရစ်ယာန်အများစုကြို တွေ့နေရတဲ့အရာကိုဖော်ပြထားပါတယ်။ သူပြောတာက-
"ကိုယ့်ကိုယ်ကိုမကူညီနိုင်တော့လို့ဆုတောင်းတာ ဖြစ်တယ်။ ကူရာမဲ့နေလို့ဆုတောင်းတာပါ။
အိပ်နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ...လိုအပ်မှုက အချိန်နဲ့အမျှရှိနေလို့ဆုတောင်းရတာပါ။
ဆုတောင်းလို့ဘုရားကိုမပြောင်းလဲရင်နေပါစေ..... ငါ့ကိုတော့ပြောင်းလဲသွားစေပါတယ်။"
ဟုတ်ပါတယ်..ကျွန်တော်တို့ရဲ့နာကျင်မှု၊ ကူကယ်ရာမဲ့မှု၊ အလွမ်းလိုအပ်မှုတွေကိုဖော်ပြဖို့ ဆုတောင်းခြင်း
ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့အရာတွေအပေါ်မှာ ဘုရားဘာလုပ်ပေးမယ်ဆိုတာထက်
ဒီလိုဆုတောင်းလိုက်လို့ ဘုရားမျက်မှောက်တော်၊တန်ခိုးတော်နဲ့ ဝိညာဉ်တော် တည်ရှိမှုတို့ကို ကျွန်တော်တို့
ခံစားရမှာဖြစ်ပါတယ်။ ဒီလိုခံစားသိရှိမှသာ ရက်လရှည်ကြာကြိုတွေ့ရမယ့်
မကောင်းမှုကိုရင်ဆိုင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။
တမန်တော်ရှင်ပေါလုက ကျွန်တော်တို့ရင်ဆိုင်ရသည့်ရန်သူမှာ လူလူချင်းမဟုတ်ဘဲ မမြင်ရသည့်
အမှောင်ထုစွမ်းအားဖြစ်ကြောင်း သွန်သင်ထားသည်။ ထိုမကောင်းမှုစွမ်းအားသည်
သတိမမူသောလူအချို့တို့ကို လွှမ်းခြုံကာ ဆိုးသွမ်းမှုများကိုပြုလုပ်စေသည်။
ခရစ်ယာန်ယုံကြည်သူတို့ပင်လျှင် ထိုစွမ်းအားကြောင့် ယုံကြည်ခြင်း၊

တည်ကြည်မြဲမြံခြင်းတို့လျော့ပါးသွားစေပါသည်။ ဤသို့သောရန်သူမျိုးကို ဆုတောင်းခြင်း၊ ဘုရားသခင်၏ ချပ်ဝတ်တန်ဆာများဖြင့်သာ အနိုင်ယူနိုင်ပါသည်။

ရှင်ပါလုက-

ညီအစ်ကိုတို့ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း ခိုင်ခံ့ခြင်းရှိကြလော့။

မာရ်နတ်၏ပရိယာယ် တို့ကိုဆီးတားနိုင်မည်အကြောင်း၊

ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆောင်ကြလော့။ အကြောင်းမူကား ငါတို့သည်

အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊

အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊

ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ ထို့ကြောင်းခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ဆီးတားနိုင်သဖြင့်

ကိစ္စအလုံးစုံ တို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော

လက်နက်စုံကိုယူဆောင်ကြလော့။.....

ကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပဋ္ဌနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလော့။

ထိုသို့ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက်

စောင့်ရှောက်ကြလော့။ (ဧဖက်ဩဝါဒစာ ၆:၁၀-၁၃,၁၈)

ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံမှာ-

- သစ္စာတည်းဟူသော ခါးပန်း
- ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ
- ဧဝံဂေလိငြိမ်သက်ခြင်းတရား
- ယုံကြည်ခြင်းဟူသော ဒိုင်းလွှား
- ကယ်တင်ခြင်း သံခမောက်
- ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဓား (ဧဖက်ဩဝါဒစာ ၆:၁၄-၁၇)

ဘုရားဆီက ဒီလက်နက်တွေဟာ ပစ်ခတ်လာမယ့် ရာဘာကျည်၊မျက်ရည်ယိုဗုံး၊ကျည်ဆံ စတာတွေကို ကာကွယ်ပေးမှာလား? မကာကွယ်ပေးနိုင်ပါဘူး။ မိမိကိုယ်ကိုကာကွယ်ရန် သင့်အနေဖြင့် ဉာဏ်ရှိဖို့တော့

လိုပါတယ်။ ဘုရားသခင်ရဲ့လက်နက်စုံဟာ သင့်ကိုမာရ်နတ်ရဲ့လှည့်စားမှု၊ သွေးဆောင်မှုထဲကနေ ကာကွယ် ပေးနိုင်ပါတယ်။ ဤလက်နက်စုံသည်- ထာဝရငြိမ်သက်ခြင်းကိုဆောင်ကျည်းနိုင်သော

ဧဝံဂေလိငြိမ်သက်ခြင်း တရားကို ခရစ်တော်ယုံကြည်ခြင်းဖြင့်ရနိုင်သည်။ ဖြောင့်မတ်စွာနေထိုင်ခြင်း၊

ဘုရားကျေးဇူးတော် ကိုယုံကြည်ခြင်းဖြင့် မာရ်နတ်၏စွပ်စွဲတိုက်ခိုက်မှုမှကာကွယ်ပေးနိုင်သည်။

ကျမ်းစာတော်မြတ်အပေါ် လိုက်လျှောက်ခြင်းဖြင့် အမှန်တရား၊ ဟုတ်မှန်သောအရာ၊ လိမ်ညာခြင်းတို့မှ

သင့်ကိုကာကွယ်ပေးနိုင်သည်။ ဤသို့သော ချပ်ဝတ်တန်ဆာများက သင့်ကိုဘဝတိုက်ပွဲထဲမှ

ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ မကောင်းမှု၏အဖျက်စွမ်းအားကြောင့် သင်ကိုယ်တိုင်

နာကျည်းဒေါသထွက်ကာ ထိုမကောင်းမှုထဲသို့ သင်ကိုယ်တိုင်ပါဝင်ပြီး မကောင်းမှုဖြင့်မတုံ့ပြန်မိစေရန် ဘုရားသခင်၏လက်နက်စုံက သင်တို့ကိုကာကွယ် ပေးမှာဖြစ်ပါတယ်။

ခရစ်တော်၌ညီအစ်ကိုမောင်နှမများနှင့် သားသမီးများခင်ဗျား- "ဘုရားသခင်၏တန်ခိုးတော်၌ တည်ကြည်ခိုင်ခံ့ကြပါ။" ဘုရားသခင်ရဲ့လက်နက်စုံကိုဝတ်ဆင်ကာ ဆက်လက်ဆုတောင်းကြပါ။

မိမိကိုယ်တိုင်အတွက်ဆုတောင်းသလို၊ အခြားသူအတွက်လည်းဆုတောင်းပေးကြပါ။

ခရစ်တော်သွန်သင်ခဲ့သည်အတိုင်း သင်တို့ရန်သူတို့သည် "အလင်းတရားကိုမြင်တွေ့ပြီး၊နောင်တရလျက်၊ မကောင်းမှုထဲမှ လှည့်ပြန်ဖို့ရန်" ဆုတောင်းပေးကြပါ။

သင်တို့နှင့်အတူဆုတောင်းနေလျက်...

ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့်...

ဦးထင်ကျော် (Dr. Tim)

ဘာသာပြန်သူ- စောနယူတန်